

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့



စားသုံးသူဈေးဆနှုန်း
(Consumer Price Index)

နှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(Rate of Inflation)

အ ခြေအနေ
(၂၀၁၇ ခုနှစ် ဇူလိုင်လ)

၂၀၁၇ ခုနှစ် ဩဂုတ်လ

အကြောင်းအရာ။ ၂၀၁၇ခုနှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေ တင်ပြခြင်း

၁။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် မြို့နယ်(၈၂)မြို့နယ်မှ ဈေးနှုန်းများကို အခြေခံ၍ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း (၃၂၆၆၉)ကို စစ်တမ်းကောက်ယူခဲ့ပါသည်။

၂။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း (၄၃၈)မျိုး ပါဝင်ခဲ့ပါသည်။ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင်ကုန်ပစ္စည်း (၁၀၈)မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား(၁၆၆)မျိုးရွေးချယ်ထားပြီး၊ စုစုပေါင်း (၂၇၄)မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ပါသည်။

၃။ ၂၀၁၂ ခုနှစ် အခြေခံနှစ်တွင် အစားအစာအုပ်စုအတွက် သုံးစွဲသည့် အလေးပေး ရာခိုင်နှုန်းမှာ (၅၈.၅၁)% ရှိ၍၊ အစားအစာမဟုတ်သောအုပ်စုအတွက် သုံးစွဲသည့် အလေးပေးရာခိုင်နှုန်းမှာ (၄၁.၄၉)% ရှိပါသည်။



၄။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် (၁၄၄.၅၆)၊ အစားအစာမဟုတ်သော အုပ်စုအတွက် (၁၁၆.၃၅) နှင့် အုပ်စုအားလုံးအတွက်(၁၃၂.၈၆) ဖြစ်ရာ လွန်ခဲ့သော ဇွန်လ အခြေအနေ (၁၃၂.၅၈) နှင့်နှိုင်းယှဉ်ပါက (၀.၂၁)% မြင့်တက်ခဲ့ပါသည်။

၅။ စားသုံးသူဈေးဆနှုန်းကိုလေ့လာပါက အစားအစာအုပ်စု၏ဈေးဆနှုန်းမှာ ယခင်လကထက် ရာခိုင်နှုန်း အနည်းငယ်သာ ကျဆင်းလာပါသည်။ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ မြေပဲဆီ၊ စားအုန်းဆီ၊ ကြက်သား၊ အမဲသား၊ ငါးပြေမ၊ ငါးကွန်းရှုပ်ခြောက်၊ ရေကျိုငါးပိနှင့် ကြက်ဥဈေးနှုန်းများ၊ အချို့ဟင်းသီးဟင်းရွက်များဖြစ်သည့် ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်

ရွက်၊ ပဲတောင့်ရှည်သီးဈေးနှုန်းများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ပဲနီလေး၊ ကုလားပဲ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်(အပု)၊ ငရုတ်သီးခြောက်(အရှည်)နှင့် သကြားဈေးနှုန်းများလည်း ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။


၆။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အစားအစာမဟုတ်သောအုပ်စု၏ ဈေးဆနှုန်းမှာ (၁၁၆.၃၅) ဖြစ်သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက (၀.၆၀)% မြင့်တက်လျက်ရှိပါသည်။ ယင်းအုပ်စုတွင် ပါဝင်သော ရွှေထည်ပစ္စည်းနှင့် ဒီဇယ်ဈေးနှုန်းများ ကျဆင်းလျက်ရှိသော်လည်း မီးသွေး၊ ဓနိ၊ ဝါး၊ သစ်မာ၊ သွပ်နှင့် ဘီလပ်မြေဈေးနှုန်းများ၊ ဘတ်စ်ကားခ၊ မော်တော်ကားဈေးနှုန်းများ၊ မိုဘိုင်းဖုန်း၊ တယ်လီဖုန်းခေါ်ဆိုခဈေးနှုန်းနှင့် ကွန်ပျူတာဈေးနှုန်းများ မြင့်တက်လာသောကြောင့်ဖြစ်ပါသည်။

၇။ စားသုံးသူဈေးဆနှုန်း ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ယခင်နှစ် အလားတူကာလကထက် (၂.၃၀)% ပိုမိုလာခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ (+၄.၉၁%) ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။


(ဒေါက်တာဝါဝါမောင်)
ညွှန်ကြားရေးမှူးချုပ်


တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆန့်န်း (Consumer Price Index)

(၂၀၁၇ ခုနှစ် ဇူလိုင်လ)



တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြချက်

(၂၀၁၇ ခုနှစ် ဇူလိုင်လ)

မာတိကာ

အမှတ် စဉ်	အကြောင်းအရာ	စာမျက် နှာ
၁	စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁
၂	အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း	၁
၃	ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း	၄
၄	၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း	၆
ဇယား ၁	တစ်နိုင်ငံလုံး၏ အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၈
ဇယား ၂	တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၉
ဇယား ၃	အဓိကကျသောကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းပြောင်းလဲမှုများ (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁၀
ဇယား ၄	တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ် (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁၁

တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းစိစစ်ချက်
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ)

၁။ စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၂၀၁၇ ခုနှစ် ဇူလိုင်လအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၃၂.၈၆ ဖြစ်ရာ လွန်ခဲ့သော ၂၀၁၆ခုနှစ် ဇူလိုင်လ အခြေအနေ ၁၂၉.၈၇ နှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ၂.၃၀ % မြင့်တက်လာပါသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄.၉၁% ဖြစ်ပေါ်ခဲ့ရာ လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဇူလိုင်လတစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၀.၅၉%နှင့် နှိုင်းယှဉ်ပါက တိုးနှုန်းမှာ ယခင်နှစ်ကထက် များစွာကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ သို့သော် ၂၀၁၇ ခုနှစ် ဇွန်လ၏ စားသုံးသူဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၀.၂၁% မြင့်တက်ခဲ့ပါသည်။

ယခုလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကို ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်၏ စားသုံးသူဈေးဆနှုန်းမှာ ၅.၃၀%ဖြင့် အမြင့်ဆုံး ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရပါသည်။ အလားတူစွာပင် မန္တလေးမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင်လည်း ပြောင်းလဲမှု ရာခိုင်နှုန်းများခဲ့ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် ခြုံငုံကြည့်လျှင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ယခင်လတွင် ၂.၉၂% ရှိရာမှ ယခုလတွင် ၂.၃၀% ဖြစ်သဖြင့် တိုးနှုန်းအရှိန်မှာ လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။

၂။ အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်း များကို ဇယား(၁) ဖြင့် အုပ်စုအလိုက် အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

- (က) အစားအစာအုပ်စုဈေးဆနှုန်းသည် ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၄၄.၅၆ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၄၃.၁၇ ဖြစ်သောကြောင့် ၀.၉၈% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ ကျဆင်းလာပါသည်။
- (ခ) ဆေးလိပ်နှင့်အပျော်ယမကာအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၂၈.၁၈ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၂၄.၂၀ ဖြစ်သောကြောင့် ၃.၂၀% မြင့်တက်လာ

သကဲ့သို့၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါကလည်း ၀.၆၈% မြင့်တက် လာခဲ့ပါသည်။
ယင်းအုပ်စုအတွင်းရှိ ဘီယာ၊ ကွမ်းသီးခြမ်း၊ ကွမ်းရွက်နှင့် စီးကရက်ဈေးနှုန်းများ
မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။

- (ဂ) **အဝတ်အထည်ဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၁၇.၀၃ရှိ၍၊ ယခင်နှစ်၏
ဈေးဆနှုန်းမှာ ၁၁၅.၁၄ ဖြစ်သောကြောင့် ၁.၆၅% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သော
လနှင့် နှိုင်းယှဉ်ပါက ၀.၁၁% မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။
- (ဃ) **အိမ်လခနှင့်အိမ်ပြင်ခအုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၃၆.၀၉ ရှိ၍၊
ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၃၀.၇၈ ဖြစ်သောကြောင့် ၄.၀၆% မြင့်တက်လာခဲ့
ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ မြင့်တက်လာ
ခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော ခနို၊ ကြသောင်းဝါး၊ တောသစ်၊ သစ်မာ၊ သွပ်၊
ဘိလပ်မြေဈေးနှုန်းများနှင့် မီးသွေးဈေးနှုန်းများမှာ ယခင်လကထက် အနည်းငယ်
မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
- (င) **အိမ်အသုံးအဆောင်ပစ္စည်းနှင့်ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇
ခုနှစ် ဇူလိုင်လ၌ ၁၁၄.၄၁ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၂.၂၃ ဖြစ်သော
ကြောင့် ၁.၉၄% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ၀.၂၆% မြင့်
တက်ခဲ့ပါသည်။
- (စ) **ကျန်းမာရေးအုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၃၃.၃၅ ရှိ၍၊ ယခင်
နှစ်၏ ဈေးဆနှုန်းမှာ ၁၂၈.၀၆ ဖြစ်သောကြောင့် ၄.၁၃% မြင့်တက်လာခဲ့ပြီး၊
လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၄၈% မြင့်တက်လျက်ရှိပါကြောင်း တွေ့ရှိရ
ပါသည်။ မိုးရာသီဖြစ်သဖြင့် ဖျားနာသူများသောကြောင့် ဆေးဈေးနှုန်းများ မြင့်
တက်လာပါသည်။
- (ဆ) **သယ်ယူပို့ဆောင်ရေးအုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၉၈.၁၇ ရှိ၍၊
ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၈၈.၅၉ ဖြစ်သောကြောင့် ၁၀.၈၂% မြင့်တက်လာပြီး၊
လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၇၆% မြင့်တက်လာပါသည်။ ယင်းအုပ်စု

ဈေးဆနှုန်းတွင် ပါဝင်သော ဒီဇယ်ဆီတစ်ဂါလံလျှင် ၃၂၄၁.၄၀ ကျပ် မှ ၃၁၈၃.၀၉ ကျပ် သို့ ကျဆင်းလာခဲ့သော်လည်း ဓာတ်ဆီဈေးနှုန်းမှာတစ်ဂါလံလျှင် ၃၄၁၁.၆၃ ကျပ် ဖြစ်သဖြင့် ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက သိသာစွာ ပြောင်းလဲခြင်း မရှိပါ။ သို့သော် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ဘတ်စ်ကားနှင့် ဆိုက်ကား ခဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။

- (ဇ) ဆက်သွယ်ရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၀၂.၈၉ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၉၅.၅၅ ဖြစ်သောကြောင့် ၇.၆၈% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၉.၅၇% မြင့်တက်လာခဲ့ပါသည်။ ယင်းအုပ်စုတွင် ပါဝင်သော မိုဘိုင်းဖုန်းနှင့် တယ်လီဖုန်းခေါ်ဆိုခဈေးနှုန်းများ မြင့်တက်လာခဲ့သော ကြောင့်ဖြစ်ပါသည်။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၀၅.၅၃ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၀၅.၂၇ ဖြစ်သောကြောင့် ၀.၂၅% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၁၂% သာ မြင့်တက်ခဲ့ ပါသည်။ ဤအုပ်စုတွင်ပါဝင်သော ကွန်ပျူတာနှင့် စီဒီချပ်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လာသည့်အတွက် ဖြစ်ပါသည်။
- (ည) ပညာရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၂၂.၅၀ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၂၁.၃၄ ဖြစ်သောကြောင့် ၀.၉၅% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သော လနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ မြင့်တက်လာခဲ့ကြောင်း တွေ့ရ ပါသည်။
- (ဋ) ပြင်ပအစားအသောက်အုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၁၁.၈၆ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၀၈.၇၈ ဖြစ်သောကြောင့် ၂.၈၃% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၄၈% မြင့်တက်လာခဲ့ပါသည်။

- (၄) အထွေထွေကုန်ပစ္စည်းအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၂၁.၉၀ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၇.၂၅ ဖြစ်သောကြောင့် ၃.၉၆% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၂၀% ကျဆင်းလာခဲ့ပါသည်။
- (၅) အစားအစာမဟုတ်သောအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ ၁၁၆.၃၅ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၁.၁၂% ဖြစ်သောကြောင့် ၄.၇၀% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၆၀% မြင့်တက်လာခဲ့ပါသည်။

၃။ ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှုအခြေအနေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

- (က) ယခုလတွင်ဖြစ်ပေါ်ခဲ့သော ဆန်(ဧည့်မထ)ဈေးနှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းများ ကျဆင်းနေပြီး၊ ယခင်လနှင့်နှိုင်းယှဉ်ပါက သိသာစွာ ပြောင်းလဲမှု မရှိပါ။ ယခုရက်ပိုင်းအတွင်း တရုတ်ကုန်သည်များမှ အဝယ် ရပ်ဆိုင်းထားခြင်းကြောင့် ဝယ်လိုအား လျော့နည်းလာ၍ ဆန်ဈေးနှုန်းမှာ သိသာစွာ ပြောင်းလဲမှု မရှိဘဲ အနည်းငယ်သာ ပြောင်းလဲဖြစ်ပေါ်ခဲ့ပါသည်။
- (ခ) စားသုံးဆီအုပ်စုတွင်ပါဝင်သော မြေပဲဆီနှင့် စားအုန်းဆီဈေးနှုန်းမှာ ယခင်လကထက် အနည်းငယ် ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ ယခုလတွင် မြေပဲဈေးနှုန်းများ ကျဆင်းလာသောကြောင့် မြေပဲဆီဈေးနှုန်းများ ကျဆင်းလာပါသည်။ ယခင်လတွင် ပြည်ပစားအုန်းဆီဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၇၇.၈၁ ရှိခဲ့ရာမှ ယခုလတွင် အမေရိကန် ဒေါ်လာ ၅၉၄.၀၇ ဖြစ်သဖြင့် ယခင်လကထက် ၂.၈၁%မြင့်တက်နေသော်လည်း ပြည်တွင်း စားအုန်းဆီဈေးနှုန်းမှာ ကျဆင်းနေပါသည်။
- (ဂ) အသား၊ ငါးနှင့်ဥအုပ်စုတွင်ပါဝင်သော ကြက်သား၊ အမဲသား နှင့်ကြက်ဥ ဈေးနှုန်းများကျဆင်းလာပါသည်။ ငါးခူ၊ ငါးရုံ၊ ငါးမြစ်ချင်း၊ ငါးအစိုဈေးနှုန်းများနှင့် ပုစွန်ခြောက်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။ H₁N₁ ရောဂါ ဖြစ်ပွားမှုနှင့်

ကြက်ဌက်တုပ်ကွေးရောဂါကြောင့်လည်းကောင်း ကြက်သားဈေးနှုန်းများ ကျဆင်းလာပါသည်။ ငါးမဖမ်းရ တားမြစ်ထားခြင်းကြောင့်လည်းကောင်း၊ ကြက်သား၊ အမဲသားအစား ငါးများကို ပိုမိုစားသုံးမှုများလာသောကြောင့် လည်းကောင်း၊ ငါးဈေးနှုန်းများ မြင့်တက်လာပါသည်။

(ဃ) အချို့ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို လေ့လာကြည့်ပါက ခရမ်းချဉ်သီးမှ လွဲ၍ ကျန်ဟင်းသီးဟင်းရွက်အများစု၏ ဈေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ကျဆင်းလာသောကြောင့် တွေ့ရပါသည်။ သို့သော် ခရမ်းချဉ်သီးဈေးနှုန်းမှာ ယခင်လကထက် ဆက်လက်မြင့်တက်လာပါသည်။ သို့ရာတွင် သီးနှံအသစ် ထွက်ပေါ်ချိန် ဖြစ်သောကြောင့် စားဖိုဆောင်သီနှံဖြစ်သော အာလူး၊ ကုလားပဲ၊ ကြက်သွန်ဖြူနှင့်ငရုတ်သီးခြောက်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေသော်လည်း ကြက်သွန်နီဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လျက်ရှိပါသည်။ မိုးရာသီ ဖြစ်သောကြောင့် ကျန်ဟင်းသီးဟင်းရွက်များဖြစ်သော ဂေါ်ဖီထုပ်၊ မုန်လာဥအဖြူ၊ ကန်းစွန်းရွက်၊ ပဲတောင့်ရှည်သီးနှင့် အချို့အသီးအနှံ ဈေးနှုန်းများလည်း ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

(င) ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စုရှိဈေးဆနှုန်းမှာ ယခင်လကထက် ၀.၆၈% မြင့်တက်လာပါသည်။ ထိုသို့ဖြစ်ခြင်းမှာ ဤအုပ်စုတွင် ပါဝင်သော ဘီယာ၊ ကွမ်းရွက်၊ ကွမ်းသီးခြမ်းနှင့် ပြည်တွင်းစီးကရက်ဈေးနှုန်းများမှာ မြင့်တက်လာသောကြောင့်ဖြစ်ပါသည်။ မိုးများ၍ ကွမ်းရွက်အထွက်နည်းခြင်း၊ မိုးတွင်းကာလ ဖြစ်သဖြင့် ကွမ်းသီးများ မှိုတက်သဖြင့် ရောင်းချမှု နည်းပါးခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာပါသည်။

(စ) ယခုလတွင်ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၅ပဲရည်တစ်ကျပ်သားလျှင် ၈၄၆၀၆၉ ကျပ် ဖြစ်သဖြင့် လွန်ခဲ့သောလကထက် ၁.၀၄% ကျဆင်းလာခဲ့ပြီး၊ လွန်ခဲ့သော နှစ်နှင့် နှိုင်းယှဉ်ပါကလည်း ၇.၈၇% မြင့်တက်လျက်ရှိပါသည်။ ကမ္ဘာ့ ရွှေဈေးနှုန်း မှာ တစ်ထရိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၂ ရှိရာမှ ၁၂၃၅ သို့ ကျဆင်း

လာပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလာခြင်းနှင့်အတူ မြန်မာ့ ရွှေဈေးနှုန်းလည်း လိုက်ပါကျဆင်းနေသည်ကို တွေ့ရှိရပါသည်။


(ဆ) ၂၀၁၇ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော လောင်စာဆီဈေးနှုန်းများတွင် ဒီဇယ်ဆီဈေးနှုန်းမှာ ယခင်လကထက် ၁.၈၀%ကျဆင်းလာပြီး ဓာတ်ဆီ ဈေးနှုန်းများမှာ ယခင်လကထက် ရာခိုင်နှုန်း အနည်းငယ်သာ မြင့်တက်လာပါသည်။ ပြည်ပမှတင်သွင်းသော လောင်စာဆီဈေးနှုန်းများတွင် ဒီဇယ်ဆီ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၇.၇၀ မှ ၅၈.၅၄ သို့လည်းကောင်း၊ ဓာတ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၇.၃၈ မှ ၆၀.၆၁ သို့လည်းကောင်း အသီးသီး မြင့်တက်လျက်ရှိသော်လည်း၊ ပြည်တွင်းလောင်စာဆီဖြစ်သော ဒီဇယ်ဆီဈေးနှုန်းမှာ ကျဆင်းလျက်ရှိပါ သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စိုက်ပျိုးမြေပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်းလျော့ကျခြင်း၊ ရေကြီးရေလျှံမှုကြောင့် တံတားများပျက်စီးခြင်း၊ ကားလမ်း၊ ရထားလမ်းများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ကာ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပို့ဆောင်ဆက်သွယ်ရေးခက်ခဲသည့်အတွက် သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်း၊ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းများ မြင့်မားလာခြင်းကြောင့် သွင်းကုန်ဈေးနှုန်းများမြင့်တက်လာခြင်း စသည့်အကြောင်းရင်းများကြောင့် ဈေးနှုန်းအပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

၄။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း

(က) တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ (+)၄.၉၁ ရှိ၍ ဇွန်လအထိ တစ်နှစ်ပျမ်းမျှ (+)၅.၄၃နှင့် နှိုင်းယှဉ်ပါက ဆက်လက်ကျဆင်းလာပါကြောင်းနှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ တို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on

Year Inflation) မှာ ၂.၃၀% ဖြစ်သည့်အတွက် ယခင်လကထက် ၀.၆၂% လျော့နည်းလျက်ရှိကြောင်း တွေ့ရပါသည်။



(ခ) တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို ဇယား(၂)ဖြင့် တင်ပြထားပါသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၁၀.၀၅% ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ပြီး၊ ကချင်ပြည်နယ်တွင် ၀.၃၃% ဖြင့် ဒုတိယအမြင့်ဆုံး၊ ရှမ်းပြည်နယ်တွင် ၆.၆၆%ဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်လျက်ရှိပါသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၅.၃၀%ဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး၊ ပြည်ထောင်စုနယ်မြေတွင် -၂.၆၀%ဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ပါကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။

**ဇယား(၁)တစ်နိုင်ငံလုံး၏အုပ်စုအလိုက်စားသုံးသူဈေးဆန္ဒနှင့်
ငွေကြေးဟောင်းပွမှုနှုန်း
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

COICOP Code	အုပ်စုအမည်	အလေးပေးရာဆိုင်နှုန်း	၂၀၁၆ ခုနှစ်		၂၀၁၇ ခုနှစ်		ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေးဟောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေးဟောင်းပွမှုနှုန်း (၂၀၁၇ခုနှစ် ဇူလိုင်လ အထိ)
			ဇူလိုင်လ	စွန်လ	ဇူလိုင်လ	စွန်လ			
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)	
	အုပ်စုအားလုံး	၁၀၀.၀၀	၁၂၉.၈၇	၁၃၂.၅၈	၁၃၂.၈၆	၀.၂၁	၂.၃၀	၄.၉၁	
၀၁	အစားအစာအုပ်စု	၅၈.၅၁	၁၄၃.၁၇	၁၄၄.၅၉	၁၄၄.၅၆	-၀.၀၂	၀.၉၈	၅.၄၆	
၀၂	ဆေးလိပ်နှင့်အဖျော်ယမကာ	၁.၆၅	၁၂၄.၂၀	၁၂၇.၃၁	၁၂၈.၁၈	၀.၆၈	၃.၂၀	၂.၃၇	
၀၃	အဝတ်အထည်	၃.၂၃	၁၁၅.၁၄	၁၁၆.၉၀	၁၁၇.၀၃	၀.၁၁	၁.၆၅	၂.၈၆	
၀၄	အိမ်လခနှင့်အိမ်ပြင်ခ	၈.၀၇	၁၃၀.၇၈	၁၃၆.၀၅	၁၃၆.၀၉	၀.၀၃	၄.၀၆	၆.၁၃	
၀၅	အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်	၂.၃၄	၁၁၂.၂၃	၁၁၄.၁၂	၁၁၄.၄၁	၀.၂၆	၁.၉၄	၁.၇၇	
၀၆	ကျန်းမာရေး	၂.၁၃	၁၂၈.၀၆	၁၃၂.၇၁	၁၃၃.၃၅	၀.၄၈	၄.၁၃	၅.၀၂	
၀၇	သယ်ယူပို့ဆောင်ရေး	၁၀.၁၃	၈၈.၅၉	၉၇.၄၃	၉၈.၁၇	၀.၇၆	၁၀.၈၂	၄.၇၀	
၀၈	ဆက်သွယ်ရေး	၁.၆၂	၉၅.၅၅	၉၃.၉၀	၁၀၂.၈၉	၉.၅၇	၇.၆၈	-၁.၁၉	
၀၉	အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု	၁.၀၂	၁၀၅.၂၇	၁၀၅.၄၀	၁၀၅.၅၃	၀.၁၂	၀.၂၅	၁.၅၁	
၁၀	ပညာရေး	၂.၁၅	၁၂၁.၃၄	၁၂၂.၄၃	၁၂၂.၅၀	၀.၀၆	၀.၉၅	၂.၉၄	
၁၁	ပြင်ပအစားအသောက်	၅.၉၅	၁၀၈.၇၈	၁၁၁.၃၂	၁၁၁.၈၆	၀.၄၈	၂.၈၃	၂.၆၅	
၁၂	အထွေထွေကုန်ပစ္စည်း	၃.၂၁	၁၁၇.၂၅	၁၂၂.၁၄	၁၂၁.၉၀	-၀.၂၀	၃.၉၆	၅.၇၉	
	အစားအစာမဟုတ်သောအုပ်စု	၄၁.၄၉	၁၁၁.၁၂	၁၁၅.၆၅	၁၁၆.၃၅	၀.၆၀	၄.၇၀	၃.၉၉	

**ဇယား(၂)တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူစွမ်းဆွန်နှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀


အမှတ်စဉ်	တိုင်းဒေသကြီး/ပြည်နယ်	အလေးပေးရာခိုင်နှုန်း	၂၀၁၆ ခုနှစ်		၂၀၁၇ ခုနှစ်		ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၇ ခုနှစ် ဇူလိုင်လ အထိ)
			ဇူလိုင်လ	ဇွန်လ	ဇူလိုင်လ	ဇွန်လ			
(၁)	(၂)		(၃)	(၄)	(၅)	(၆)	(၇)	(၈)	
၁	ကချင်ပြည်နယ်	၃.၀၁	၁၃၂.၇၁	၁၃၆.၅၈	၁၃၄.၉၂	-၀.၂၂	၁.၆၇	၈.၄၃	
၂	ကယားပြည်နယ်	၀.၅၂	၁၃၆.၃၉	၁၃၉.၉၃	၁၄၀.၃၅	၀.၃၀	၂.၉၀	၅.၀၀	
၃	ကရင်ပြည်နယ်	၃.၁၂	၁၂၀.၄၄	၁၂၂.၀၆	၁၂၂.၀၈	၀.၀၂	၁.၃၆	၅.၆၄	
၄	ချင်းပြည်နယ်	၀.၇၄	၁၇၃.၄၇	၁၇၇.၆၃	၁၇၆.၅၆	-၀.၆၀	၁.၇၈	၁.၃၀	
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၁.၁၀	၁၂၈.၄၆	၁၂၉.၈၃	၁၃၀.၁၈	၀.၂၇	၁.၃၄	၃.၀၉	
၆	တနင်္သာရီတိုင်းဒေသကြီး	၂.၈၄	၁၁၅.၃၅	၁၁၉.၇၀	၁၁၉.၄၇	-၀.၁၉	၃.၅၇	၄.၃၃	
၇	ပဲခူးတိုင်းဒေသကြီး	၈.၈၃	၁၂၈.၄၃	၁၃၁.၂၀	၁၃၁.၇၉	၀.၄၅	၂.၆၂	၅.၀၄	
၈	မကွေးတိုင်းဒေသကြီး	၇.၃၃	၁၂၉.၂၃	၁၃၀.၉၈	၁၃၁.၇၃	၀.၅၇	၁.၉၄	၃.၈၂	
၉	မန္တလေးတိုင်းဒေသကြီး	၁၁.၀၈	၁၂၄.၆၆	၁၂၈.၄၉	၁၂၈.၃၆	-၀.၁၁	၂.၉၇	၄.၃၂	
၁၀	မွန်ပြည်နယ်	၅.၁၃	၁၂၃.၂၃	၁၂၅.၅၉	၁၂၅.၂၂	-၀.၂၉	၁.၆၂	၅.၄၉	
၁၁	ရခိုင်ပြည်နယ်	၄.၅၄	၁၅၅.၈၁	၁၆၃.၁၃	၁၆၄.၀၇	၀.၅၈	၅.၃၀	၁၀.၀၅	
၁၂	ရန်ကုန်တိုင်းဒေသကြီး	၇.၄၇	၁၂၄.၃၈	၁၂၇.၈၁	၁၂၈.၀၃	၀.၁၇	၂.၉၃	၃.၉၇	
၁၃	ရှမ်းပြည်နယ်	၉.၁၁	၁၃၈.၀၁	၁၄၁.၂၅	၁၄၁.၈၃	၀.၄၀	၂.၇၇	၆.၆၆	
၁၄	ဧရာဝတီတိုင်းဒေသကြီး	၉.၉၀	၁၃၀.၄၉	၁၃၂.၅၂	၁၃၂.၈၈	၀.၂၇	၁.၈၃	၃.၃၂	
၁၅	ပြည်ထောင်စုနယ်မြေ	၁.၄၁	၁၂၇.၄၀	၁၂၃.၈၇	၁၂၄.၀၈	၀.၁၇	-၂.၆၀	၃.၄၈	
၁၆	ရန်ကုန်မြို့	၁၀.၅၉	၁၃၂.၁၅	၁၃၄.၅၆	၁၃၅.၀၈	၀.၃၉	၂.၂၂	၆.၁၆	
၁၇	မန္တလေးမြို့	၂.၅၈	၁၁၇.၄၉	၁၂၂.၀၁	၁၂၂.၆၅	၀.၅၂	၄.၃၉	၃.၄၂	
၁၈	နေပြည်တော်	၀.၆၉	၁၂၂.၂၈	၁၂၂.၅၂	၁၂၂.၉၂	၀.၃၃	၀.၅၂	၁.၇၉	
တစ်နိုင်ငံလုံး		၁၀၀.၀၀	၁၂၉.၈၇	၁၃၂.၅၈	၁၃၂.၈၆	၀.၂၁	၂.၃၀	၄.၉၁	

**ဇယား(၃)အဓိကကျသောကုန်ပစ္စည်းများ၏လက်လီစျေးနှုန်းပြောင်းလဲမှုများ
(၂၀၁၇ ခုနှစ် ဇူလိုင်လ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

အမှတ်စဉ်	ကုန်ပစ္စည်း	အမျိုးအစား	အချိန်အတွယ်	၂၀၁၇ ခုနှစ်		၂၀၁၆ ခုနှစ် ဇူလိုင်လ (ကျပ်)	ယခင်နှစ် နှင့်နှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %	ယခင်နှစ် အလားတူလ နှင့်နှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %
				ဇွန်လ (ကျပ်)	ဇူလိုင်လ (ကျပ်)			
၁	ဆန်	ဧည့်မထ (၃၅%)	ပြည်	၁၃၁၁.၁၉	၁၃၁၁.၀၁	၁၃၄၁.၉၇	-၀.၀၁	-၂.၃၁
၂	မြေပဲဆီ	ပြည်တွင်း	ပိဿာ	၅၂၇၈.၅၂	၅၂၇၁.၈၅	၅၄၇၃.၁၃	-၀.၁၃	-၃.၆၈
၃	နှမ်းဆီ	ပြည်တွင်း	။	၅၆၀၃.၁၁	၅၆၀၃.၁၁	၅၈၃၅.၈၃	၀.၀၀	-၃.၉၉
၄	စားအုန်းဆီ	နိုင်ငံခြား	။	၂၁၄၆.၃၈	၂၁၄၀.၈၅	၁၈၇၈.၃၂	-၀.၂၆	၁၃.၉၈
၅	ကြက်သား	အကောင်လိုက်	ပိဿာ	၇၂၆၄.၉၂	၇၁၉၇.၀၉	၆၉၇၁.၅၆	-၀.၉၃	၃.၂၃
၆	ဝက်သား	ပေါင်သား	။	၈၇၀၂.၀၅	၈၇၁၅.၇၅	၈၂၉၅.၁၈	၀.၁၆	၅.၀၇
၇	အမဲသား	အရိုးလွတ်	။	၁၀၆၁၀.၃၃	၁၀၅၁၆.၄၃	၁၀၃၄၇.၀၆	-၀.၈၈	၁.၆၄
၈	ဘဲဥ	အလတ်စား	၁၀လုံး	၁၆၂၂.၁၇	၁၆၂၄.၃၅	၁၆၃၉.၄၉	၀.၁၃	-၀.၉၂
၉	ကြက်ဥ	။	။	၁၂၄၂.၁၄	၁၂၃၉.၃၁	၁၃၂၂.၅၁	-၀.၂၃	-၆.၂၉
၁၀	ငါးခူ	အလတ်စားအရွယ်	ပိဿာ	၇၈၂၁.၂၃	၇၈၉၃.၈၅	၈၄၁၇.၂၇	၀.၉၃	-၆.၂၂
၁၁	ငါးရဲ့	။	။	၇၈၅၉.၇၉	၇၉၁၃.၂၃	၈၂၃၁.၅၈	၀.၆၈	-၃.၈၇
၁၂	ငါးမြစ်ချင်း	။	။	၄၄၃၂.၅၈	၄၄၇၄.၆၆	၄၂၇၅.၉၄	၀.၉၅	၄.၆၅
၁၃	ပုစွန်ခြောက်	။	။	၂၇၄၈၀.၆၉	၂၇၅၃၆.၄၈	၂၇၀၀၀.၀၀	၀.၂၀	၁.၉၉
၁၄	ငါးရဲ့ခြောက်	။	။	၂၆၈၃၈.၆၁	၂၆၈၃၈.၆၁	၂၆၅၂၆.၃၂	၀.၀၀	၁.၁၈
၁၅	ရေကျိုငါးပိ	သုံးဦးစပ်	ပိဿာ	၃၁၈၀.၃၆	၃၁၅၉.၃၈	၃၀၄၁.၀၃	-၀.၆၆	၃.၈၉
၁၆	ခရမ်းချဉ်သီး	။	။	၁၀၆၆.၉၅	၁၁၀၄.၆၆	၁၉၁၄.၂၁	၃.၅၃	-၄၂.၂၉
၁၇	ကုလားပဲခြမ်း	။	။	၃၁၉၃.၄၀	၃၁၈၅.၇၄	၂၈၁၉.၁၉	-၀.၂၄	၁၃.၀၀
၁၈	အာလူး	အလတ်စားအရွယ်	။	၁၁၃၉.၉၃	၁၁၁၂.၈၀	၁၃၀၈.၆၁	-၂.၃၈	-၁၄.၉၆
၁၉	ကြက်သွန်ဖြူ	ဥတစ်လုံး	။	၅၃၇၉.၀၉	၅၀၄၂.၅၉	၄၆၀၄.၀၇	-၆.၂၆	၉.၅၂
၂၀	ကြက်သွန်နီ	ဥကြီး	။	၁၄၁၃.၃၁	၁၅၇၉.၄၄	၈၉၇.၈၅	၁၁.၇၅	၇၅.၉၁
၂၁	လုံချည်	၂/၆၄-ကျားဝတ်	ထည်	၄၆၂၃.၅၇	၄၆၂၀.၀၀	၄၃၅၂.၀၄	-၀.၀၈	၆.၁၆
၂၂	သားရေဖိနပ်	အလတ်စား	ရံ	၅၀၃၉.၂၀	၅၀၄၅.၁၈	၄၉၀၃.၉၅	၀.၁၂	၂.၈၈
၂၃	ရွှေထည်ပစ္စည်း	၁၅ရည်	ကျပ်သား	၈၅၄၉၁၈.၂၂	၈၄၆၀၆၉.၃၃	၇၈၄၃၂၆.၂၀	-၁.၀၄	၇.၈၇
၂၄	ထင်း	။	ပိဿာ	၂၉၁.၈၄	၂၉၁.၈၄	၂၇၆.၅၄	၀.၀၀	၅.၅၃
၂၅	မီးသွေး	။	။	၅၈၃.၃၉	၅၈၄.၀၅	၅၃၀.၉၅	၀.၁၁	၁၀.၀၀
၂၆	ဖယောင်းတိုင်	၃၂-တိုင်	ထုပ်	၄၀၁.၉၈	၄၀၁.၉၈	၃၈၂.၉၂	၀.၀၀	၄.၉၈
၂၇	ဘတ်စ်ကားခ	မြို့တွင်း	-	၉၀၂.၆၀	၉၁၁.၄၀	၈၆၉.၈၆	၀.၉၈	၄.၇၈
၂၈	ဒီဇယ်ဆီ	။	ဂါလံ	၃၂၄၁.၄၀	၃၁၈၃.၀၉	၂၆၆၈.၃၄	-၁.၈၀	၁၉.၂၉
၂၉	ဓာတ်ဆီ	။	ဂါလံ	၃၄၁၁.၁၃	၃၄၁၁.၆၃	၂၉၂၁.၁၇	၀.၀၁	၁၆.၇၉

ဇယား(၄) တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆန္ဒနှင့် ငွေကြေးဖောင်းပွမှုနှုန်း ပုံပြုကားချပ်



အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

အကြောင်းအရာ	၂၀၁၆ ခုနှစ်						၂၀၁၇ ခုနှစ်						
	ဇူလိုင်	ဩဂုတ်	စက်တင်ဘာ	အောက်တိုဘာ	နိုဝင်ဘာ	ဒီဇင်ဘာ	ဇန်နဝါရီ	ဖေဖော်ဝါရီ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်
စားသုံးသူ ဈေးဆန္ဒနှုန်း	၁၂.၈၇	၁၃.၁၄	၁၃.၀၀	၁၃.၄၈	၁၃.၆၁	၁၃.၃၉	၁၃.၄၁	၁၃.၇၃	၁၃.၉၆	၁၃.၀၇	၁၃.၄၂	၁၃.၅၈	၁၃.၈၆
နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း	၈.၅၈	၄.၉၁	၃.၈၈	၃.၅၁	၃.၄၇	၆.၅၅	၇.၇၆	၇.၉၉	၇.၀၀	၄.၇၄	၃.၉၀	၂.၉၂	၂.၃၀
ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း	၁၀.၅၉	၉.၉၆	၉.၁၆	၈.၂၆	၇.၃၅	၇.၀၂	၆.၉၇	၆.၉၃	၆.၈၁	၆.၄၁	၅.၉၆	၅.၄၃	၄.၉၀